

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)

ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော ကော်မရှင်အတွင်းရေးမှူး၏ အမှာစကား

ယနေ့ အခမ်းအနားသို့ ကြွရောက်လာကြတဲ့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနအသီးသီးမှ အရာထမ်း အမှုထမ်းများ အားလုံးနှင့် ကော်မရှင်ရုံး ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြတော့မည့် သင်တန်းသား/ သင်တန်းသူ များအားလုံး နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ယနေ့ဖွင့်လှစ်တဲ့ သင်တန်းဖွင့်ပွဲကတော့ ကော်မရှင်ရဲ့ ဦးစီးဌာနအသီးသီးမှာ ဒုတိယ စုံစမ်းရေးမှူး၊ လက်ထောက်စုံစမ်းရေးမှူးနှင့် ဒုတိယလက်ထောက် ဦးစီးမှူးများအဖြစ် တာဝန်ယူ ထမ်းဆောင်ကြဖို့ ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အမှုထမ်းများအတွက် ဖွင့်လှစ်ပေးတဲ့ အခြေခံသင်တန်းဖြစ်တဲ့အတွက် ကော်မရှင် နှင့် ကော်မရှင်ရုံးအတွက် အနာဂတ်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် အားသစ်လောင်းပေးတဲ့ နေ့သစ်တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီလိုမင်္ဂလာရှိတဲ့ နေ့မှာ ကော်မရှင်ဥက္ကဋ္ဌကိုယ်စား သင်တန်းဖွင့်အမှာစကား ပြောကြားခွင့်ရတဲ့ အတွက်ကြောင့် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။

သင်တန်းသားများအနေဖြင့် မကြာခင်ကာလအတွင်းမှာ နိုင်ငံ့ဝန်ထမ်းများအဖြစ် လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ကော်မရှင်ရုံး ဝန်ထမ်းများအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ကြရတော့မှာ ဖြစ်တဲ့ အတွက် နိုင်ငံ့ဝန်ထမ်းနှင့် ကော်မရှင်ရုံး ဝန်ထမ်းတို့ရဲ့ အရေးပါမှု၊ ဂုဏ်သိက္ခာရှိမှု အခန်း ကဏ္ဍများကို အနည်းငယ်ရှင်းပြလိုပါတယ်။

နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်၏မူဝါဒနှင့် အစီအမံများကို လက်တွေ့လုပ်ကိုင် အကောင်အထည်ဖော် ဆောင်ရွက်နေကြရသူများ ဖြစ်ပါတယ်။ နိုင်ငံတော်တိုးတက်အောင် တည်ဆောက်ရေးမှာ တွန်းအားပေး မောင်းနှင် နိုင်သည့် အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အခရာကျသူများဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း များ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ကို တိုးတက် စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုကို တိုးပွား စေပါတယ်။ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့်ပြည်သူများ အကြား ကြားခံဆက်သွယ် ပေးသူများဖြစ်သည်နှင့် အညီ လူထု၏အသံများကို မူဝါဒချမှတ်သည့် ပုဂ္ဂိုလ်များသိရှိအောင် ပို့ဆောင်ပေးနိုင်တဲ့ လမ်းကြောင်း တစ်ခုလည်းဖြစ်ပါတယ်။

ထို့အပြင် ပြည်သူများပိုင်ဆိုင်သည့် နိုင်ငံ့ဘဏ္ဍာနှင့် အရင်းအမြစ်များကို အထိရောက်ဆုံး နှင့် ဘက်လိုက်မှု အကင်းဆုံး နည်းလမ်းဖြင့် အသုံးပြုရန်၊ လူထုမှ ယုံကြည်အပ်နှံခံရသူများ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ် တွင် ရေတိုအတွက် လည်းကောင်း၊ ရေရှည်အတွက်လည်းကောင်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ပါဝင်သူများ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တာဝန်ထမ်းဆောင်ကြမည့် ကော်မရှင်ရုံး ဝန်ထမ်းများ၏ အခန်းကဏ္ဍကို မပြောကြားမီ ပထမဆုံး အဂတိလိုက်စားမှု၏ သဘောသဘာဝများနဲ့ ၎င်းရဲ့အကျိုးဆက်များကို ပြောကြားလိုပါတယ်။

အဂတိလိုက်စားမှုဆိုသည်မှာ မိမိအကျိုးအမြတ်အတွက် အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းဟာ အဂတိလိုက်စားမှုဟု သတ်မှတ်ထားပြီး အဂတိလိုက်စားမှု၏ အန္တရာယ်ရှိသည့် သက်ရောက်မှုများကို လေ့လာရာမှာ ကမ္ဘာတဝှမ်း အဂတိလိုက်စားမှုကြောင့် ကုန်ကျစရိတ်ဟာ နှစ်စဉ် ကမ္ဘာ့ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းကျော် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလျံနဲ့ညီမျှပြီး နှစ်စဉ် လာဘ်ပေးမှုငွေများဟာ အမေရိကန်ဒေါ်လာ ၁ ထရီလျံ အထိ ရှိနေကြောင်း၊ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့(TI)က ထောက်ပြထားတာရှိပါတယ်။

အဂတိလိုက်စားမှုဟာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေး ကိုလည်း အန္တရာယ်ရှိစေပါတယ်။ အဂတိလိုက်စားမှုဟာ အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီ တန်ဖိုးများကို လှိုက်စားပြီး အားနည်းပျက်သုန်း သွားစေသော အရာဖြစ်ပါတယ်။ အဂတိလို က်စားမှုအတိုင်းအတာရဲ့ ကျယ်ပြန့်ပုံ ကိုကြည့်ပါက ကလေးတစ်ယောက် စတင်မွေးဖွားခြင်းမှစပြီး ကျောင်းထားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေခြင်း၊ နေ့စဉ်ဘဝ လုပ်ကိုင်လုပ်ဆောင်မှု များအလယ်၊ နောက်ဆုံး ဘဝနိဂုံးအဆုံးအထိ အဂတိလိုက်စားမှုများနှင့် မကင်း ကြရသည့် အခြေအနေများကို တွေ့ရှိနေရပါတယ်။

အဲ့ဒီလို အများပြည်သူအကျိုးစီးပွား ထိခိုက်နေမှုများကို စောင့်ကြပ် ကာကွယ်ပေး နိုင်ရန်အတွက် ကမ္ဘာနိုင်ငံအသီးသီးမှာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကဲ့သို့ စောင့်ကြပ်ထိန်းသိမ်းရေး အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ

အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်နှင့် ကော်မရှင်ရုံးကို ဖွဲ့စည်းပြီး အများပြည်သူ နစ်နာမှုများအား ဥပဒေနှင့်အညီ အမှန်တရားနှင့် တရားမျှတမှုကိုရရှိရန် ဖော်ဆောင်ပေး လျက်ရှိပါတယ်။

ဒီလိုဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ အဂတိလိုက်စားမှုတို က်ဖျက်ရေးအဖွဲ့အများစုသည် အခြားသော အစိုးရဝန်ထမ်းများထက် ပိုမိုမြင့်မားသော စံနှုန်းများကို လိုက်နာထိန်းသိမ်းကြရပါတယ်။ ဒါကြောင့် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ကော်မရှင်မှာ တာဝန်ထမ်းဆောင် နေချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများအပြင် ကော်မရှင် ကျင့်ဝတ်ကိုလည်း လိုက်နာစောင့်ထိန်းကြရမှာဖြစ်ပါတယ်။

ဒါကြောင့် ကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာဆောင်ရွက် ရမည့် ကျင့်ဝတ်မှာ အခြေခံမူ(၆)ချက်ကို ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခြေခံမူ(၆)ချက်အနက် ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ မျှတမှုတို့သည် ဝန်ထမ်းတစ်ဦး ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေးနှင့် သက်ဆိုင်ပြီး၊ ကျန်အချက်(၃)ချက်ဖြစ်တဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုတို့မှာ ကော်မရှင်အဖွဲ့အစည်းနှင့် ပိုမိုသက်ဆိုင်တာဖြစ်ပါ တယ်။ အထူးသဖြင့် အသစ်ရောက်လာသော ဝန်ထမ်းများအနေဖြင့် ကော်မရှင်မှာ တာဝန် ထမ်းဆောင်ချိန်မှစတင်၍ ကော်မရှင်ရဲ့ကျင့်ဝတ်ကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြန်စွာ မဖြစ်မနေ လိုက်နာကြရမည်ဖြစ်ပြီး ကျင့်ဝတ်လိုက်နာခြင်းဟာ မိမိကိုယ်မိမိ တာဝန်ယူခြင်းပင်ဖြစ်ပါတယ်။

ယခုလို အခြားဝန်ကြီးဌာန အဖွဲ့အစည်းများထက် ပိုမိုသာလွန်သည့် ကျင့်ဝတ်စံနှုန်းများကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံတော်အတွက် အရေးကြီးတဲ့ တာဝန်များကို ထမ်းဆောင် ရမည်ဖြစ်တဲ့အတွက် ဝန်ထမ်းအသစ်များအနေဖြင့် သိသင့်သိထိုက်တဲ့ ဥပဒေဆိုင်ရာအသိပညာများ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ရုံးလုပ်ငန်း ဆိုင်ရာအသိပညာများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာ ပေးရေးများကို အခြေခံအဆင့် အနေဖြင့် ရက်သတ္တပတ် (၄)ပတ်ကြာ သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါတယ်။

ဒီသင်တန်းပြီးတဲ့အခါ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းများ အနေဖြင့် စီမံရေးရာဦးစီးဌာနတွင်လည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများအနေဖြင့် တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံများအပေါ်မူတည်ပြီး အဆင့်မြင့်သင်တန်းများကိုလည်း ထပ်မံ စေလွှတ်တက်ရောက်ကြရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းအသစ်များအနေဖြင့် မတူညီသည့် အရပ်ဒေသအသီးသီးမှ ကျွမ်းကျင်မှု ပညာအသီးသီးဖြင့် ရောက်ရှိလာခဲ့ကြသူများ ဖြစ်သော်လည်းပဲ ကော်မရှင်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်တစ်ခုတည်းအောက်တွင် ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် နားလည်မှုရှိစွာဖြင့် ယနေ့မှစ၍ ပူးပေါင်းဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်လေးစားမှုဖြင့် စိတ်ဝမ်းကွဲပြားမှု ခွဲခြားမှုမရှိကြဘဲ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ကော်မရှင်ရုံး၏ ဝန်ထမ်းသစ် သင်တန်းသား/ သင်တန်းသူများကို မှာကြားလိုတာကတော့ သင်တန်းမှာ ဆွေးနွေးပို့ချမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးကြပြီး ရရှိသည့် အသိပညာဗဟုသုတများကို အခြေခံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အသိပညာ အတတ်ပညာရပ်များကိုလည်း ဆက်လက်လေ့လာ ဆည်းပူးသွားကြရန်နဲ့ ကော်မရှင်ရဲ့ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။